

③重檐阁的顶部 ④天空中,宇宙 ⑤【植】臭杲果,也称
လမုသီး
ဘုံကထိန် နှ၊ <bon k-htein> 缅历七月十六日至八月十五
日一个月内集体举办的布施袈裟会
ဘုံကျောင်း နှ၊ <bon kyaun:> ①华侨庙宇 ②华侨宗祠,祠
堂 ③华侨会馆
ဘုံကြီးပြတ် I က၊ <bon gyo: pyat> 从天上下凡 II နှ၊
<bon gyo: byat> 天仙,美女
ဘုံခြားနားခြင်း နှ၊ <bon khya: na: gyin:> 【数】公差
ဘုံစာ နှ၊ <bon za> 充公之物
ဘုံစာသီး နှ၊ <bon za dhi:> 【植】木奶果 *Baccaurea sapi-*
da
ဘုံစာဟိ က၊ <bon za hi> 充公,瓜分: ငါ့ပစ္စည်းတွေကိုလိုချင်သ
လို ~ ပစ်ကြဲတယ်။ 我的东西都被任意瓜分了。
ဘုံစဉ်စံ နှ၊ <bon zin zan> 成仙得道的人
ဘုံဆခွဲကိန်း နှ၊ <bon hsa' khwe: gein:> 【数】公约数(缅文
一般缩写为ဘဆက)
ဘုံဆတိုကိန်း နှ၊ <bon hsa' to: gein:> 【数】公倍数: ~ အ
ငယ်ဆုံး (缩写为ဘဆင) 最小公倍数
ဘုံဆင့် နှ၊ <bon zin> (重阁)层
ဘုံဆောင် နှ၊ <bon zaun> 有重阁的建筑,殿
ဘုံဆိုင် I နှ၊ <bon zain> 集体或两人以上公有之物②(自
酿自售的)酒铺 II နှ၊ <bon zain> 集体或两人以上
占有的
ဘုံဈေး နှ၊ <bon zei:> 公共市场: ဥရောပ ~ အဖွဲ့ဝင်နိုင်ငံ ဝ
ဘုံညီတိုင်း နှ၊ <bon nyi dain:> 【数】最大公约数
ဘုံလေ့ နှ၊ <bon d-lei> 社会风俗
ဘုံနန်း နှ၊ <bon nan:> 琼阁,琼楼玉宇: ~ ဆောင် 琼楼
玉宇 / ~ ပြာသာဒ် 琼阁
ဘုံနိုင်ငံ နှ၊ <bon nain gan> 共产主义国家,公有制国家
ဘုံပတီး နှ၊ <bon b-di:> = စုလျား
ဘုံပါသက နှ၊ <bon ba dh-ka> ①公众的,公有的 ②公
用的
ဘုံပိုင် နှ၊ <bon bain> ①公有物 ②自来水龙头,唧筒,水
泵: ~ ခေါင်း 水龙头 / ~ စက်ခေါင်း 水泵 / ~ ထိုး 拉
唧筒 / ~ မောင်းလက် 唧筒拉杆 / ~ ရေ 自来水 / ~
ရေစက် 水泵
ဘုံပိုင်မိနပ် နှ၊ <bon bain ph-nat> 人字形拖鞋
ဘုံပိုင်းခြေ နှ၊ <bon pain: gyey> 【数】同分母
ဘုံပစ္စည်း နှ၊ <bon pyit si:> 公物
ဘုံပျောက် က၊ <bon pyaut> (俚)无家可归: ~ နေသောသူ
无家可归的人
ဘုံပြတ် နှ၊ <bon byat> (毛淡棉市一带的)一种平板马车

ဘုံမိမာန် နှ၊ <bon beit hman> 官殿,大厦
ဘုံလေးကြိုး နှ၊ <bon lei: gyo:> 【数】公弦
ဘုံလျှို နှ၊ <bon sho> ①(古)床单 ②(古)褥子
ဘုံသွဉ်းကိန်း နှ၊ <bon thon: gein:> 【数】最小公倍数
ဘုံအချိုး နှ၊ <bon a-khyo:> 【数】公比
ဘုံအိမ် နှ၊ <bon ein> = ဘုံကျောင်း
ဘုံ: က၊ <bon:> = ဗုန်း
ဘက် I နှ၊ <bet> ①方面,边: ညာ ~ 右边 / ဘယ် ~ 左
边 / လေး ~ လေးတန် 四面,四面八方 / မြောက် ~ 北方
/ တောင် ~ 南方 ②伙伴: သူ ~ သား 他一边的人 /
ကိုယ် ~ ကလူ 自己人 / ပြိုင် ~ ကင်းသည်။ 无与伦比。/
ပြိုးသူရန် ~ 冤家,仇人 / ပြိုင် ~ မရှိလို့မကစားနိုင်ဘူး။ 没
有对手,不能玩。 II ဝ၊ <bet> (成双成对物的)只,边:
လက်တ ~ 一只手,单手 / ဖိနပ်တ ~ 一只鞋 / မျက်စိတ
~ 一只眼 / နားတ ~ 一只耳朵 / မြေတ ~ 一只脚
/ ကမ်းတ ~ 对岸 III ဝ၊ <bet> (古) = ပင်
ဘက်ကနဲ ကဝ၊ <bet k-ne:> ①叭地一声(吐痰): တွေကရာတံ
ထွေး ~ ထွေးတဲ့အကျင့်ဆိုးကိုပြင်ပါ။ 请改掉随地吐痰的恶
习。②鲁莽,贸然: ~ ပြန်ပြောလိုက်သည်။ 贸然回答。
ဘက်ကန် က၊ <bet kan> ①(枪炮等)后坐 ②(喻)内讧
ဘက်ကျန်း က၊ <phet kyun:> = ဖက်ကျန်း
ဘက်ဂဒက်မြို့ နှ၊ <bet g-det myo> 巴格达(伊拉克首都)
ဘက်ဂရောင်း နှ၊ <bet g-raun:> [英back ground] 背景
ဘက်စောဖို နှ၊ <bet s-ma pho> [英· 緬 Bessemer + ဖို] 贝
氏转炉,酸性转炉
ဘက်စုံ နှ၊ <bet son> 齐全,齐备,全面的,综合性的: ~
ပညာရေး 综合性教育 / ~ ဖွံ့ဖြိုးတိုးတက်မှု 全面发展 / ~
သီးနှံစိုက်ပျိုးရေး 多种作物制
ဘက်ညီ I နှ၊ <bet nyi> 等边的,相等的 II က၊ <bet nyi>
相称,相配,协调: သူတို့နှစ်ယောက်လှေလှော်တာသိပ် ~ တာပဲ။
他们两人划船划得很协调。
ဘက်ညီတက်ညီ ကဝ၊ <bet nyi tet nyi> 同心协力地: မည်သည့်
အလုပ်မဆို ~ လုပ်မှသာပြီးစီးနိုင်သည်။ 无论什么工作,只有
同心协力干,才能完成。
ဘက်ညီလှမ်းညီ ကဝ၊ <bet nyi hlan: nyi> = ဘက်ညီတက်ညီ
ဘက်တီးရီးယား နှ၊ <bet ti: ri: ya:> [英 bacterial] 细菌:
~ ဗေဒ 细菌学
ဘက်တော်သား နှ၊ <bet taw dha:> 属于某方面的人,同
党,同伙: ဒီမိုကရေစီ ~ 站在民主方面的人 / ကိုယ့်လူရန်
သူ ~ 内奸
ဘက်တံ နှ၊ <bet tan> = ဗက်တံ
ဘက်တိုက် က၊ <bet tait> 故意顶撞,寻机争吵: သူကသက်
သက် ~ ပြီးပြောလေ့ရှိသည်။ 他说话常常故意顶别人。
ဘက်ထရီအိုး နှ၊ <bet ht-ri o:> [英· 緬 battery + အိုး] 干电